


ပြည်သို့ပေါ်တာ၏ အစဉ် ပင်တူနှုန်းပင်တူနှုန်းထဲ  
ရွှေသား သွေးသွေးသွေးသွေး

# ယောမင်္ဂလာဒုန်းဘဏ်ပျော်

မြန်မာ့အမားအနား



နိုက်လှိုင် ၁၀၂

၁၆၅၈

မဟာဂန္ဓာရံ ဆရာတော်ဘုရားထြီး၏

နောက်ဆုံးဆယ်လ ပြတ်ဗုဒ္ဓ

ပြတ်စွာဘုရား ပရိနိဗ္ဗာန် မစံလွန်ပါ ၁၀ လ အထိ  
ဖြင့် အခြေအနေတွေကို ဆရာတော်ဘုရားကြီး ပုံလွန်တော်  
ပူဗျာမှိ ၁၀ လ အလို အနုစိတ်ရေးသားတော်မူသွားသော  
နားခြားလုစသာ ကျမ်းဝါပြင်ပါသည်။

ထွက်ပါတော့်မည်



အပုံစံ ၁၀၀၊ ဧရာဝတီလ ၁၂၇၅ ပြန်လောင်း၍  
ရန်ကုန်ပြီ။

ယောမင်းကြီး ဦးဘိုးရှင်

နိပ္ပ ၁၅



ပိုးကြည် ဝာပေ

အပ္ပတ် ၁၀၀၊ ဧရာဝသိဒေါ်  
ပုဂ္ဂန်တောင်ပြို့နယ်၊ ရန်ကုန်။

စာမျခိုင်ပြုချက်အမှတ် ၃၁၅/ဧ (၉)

မျက်နှာဖူးခွင့်ပြုချက်အမှတ် ၁၅၀/ဧ (၉)

ဒုတိယ အကြိမ်

၁၉၉၂၊ နိုဝင်ဘာ

အပ်ရေ - ၂၀၀၀

တန်ဖိုး ၁၀ ကျို

ပို့ဆိုသူ ဓာတ်ယဉ်ဝင်းလိုင်၊ ဖြူးပံ့နိုင်တိုက် (၀၄၄၂၆)

၂၁၅/၂၁၃၊ ပို့လ်မြေတွန်းလမ်း  
ပို့လ်တထောင်၊ ရန်ကုန်။

စုစု၏ ဦးမိုးကြည်၊ မိုးကြည် စာပေ (မြ-၀၉၅၈၀)

၃၀၇/(က)၊ ဖျာပုံလမ်း၊ ၇ ရပ်ကွွက်  
ဘုံးမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်။

အုံးရှိ ဓာတ်ခိုင်သန်း၊ ဆယ်သန်း ပံ့နိုင်တိုက်

၁၆၅၊ ပို့လ်ချုပ်လမ်း

ပို့လ်တထောင်၊ ရန်ကုန်။

## မှတ်တမ်းလွှာ

၁၂၆၃-ခုနှစ်တွင် ထူတ်ဝေသော ယောမင်းကြီး  
ဦးသုံးလိုင်၏ “နိဗ္ဗာန် အကြောင်း စာတန်း”  
ဟူသော ဆွဲးမြည့်ရို့နှင့်မော်သည့် စာအုပ်ဟောင်း  
ကလေးကို တရုတ်သေ သိမ်းဆည်း ထားရှုံး  
ပျောက်လုံ တိမ်မြှုပ်အုံဆဲ....

ပြန်လည်ဆန်းသစ် ရှင်သန်စိမ့်သောငှာ.... ထပ်မံ  
ပုံးနှိပ်ထူတ်ဝေခဲ့ုံး ပြုလိုက်သော အမှတ် (၁၅၅)၊  
၅၁-လမ်း၊ ဦးမောင်မောင်ကြီး (မန္တလေးအသင်း  
အတွင်းရေးမှူး)အား လေးမြတ်စွာ မှတ်တမ်းတင်  
အပ်ပါသည်။

ထူတ်ဝေသူ



အကုပ္ပါာ သေနာပတီ ဝန်ရှင်တော် မြှင့်ဝက္ခုးမြို့ဝား  
သတိုးပင်းကြီး

မင်းလှု မဟာမင်းခေါင် သံဟာသူ  
ရွှေပြည်ဝန်၊ ယောအတ္ထုံးဝန်  
ဦးဘိုးထိုင်၊ (မြန်မာ ၁၁၉၁-၁၂၄၅)  
အထူးဖွေတိုးအကျဉ်းချုပ်

\*

မြန်မာ့ သမိုင်းနှင့် မြန်မာ့ ဂုဏ်ဝင်တို့တဲ့ ယော  
အတ္ထုံးဝန် ဟူ၍ လည်းကောင်း၊ ရွှေပြည်ဝန် ဟူ၍  
လည်းကောင်း၊ ရွှေပြည်မင်းကြီး ဟူ၍ လည်းကောင်း၊  
ယောမင်းကြီး ဟူ၍ လည်းကောင်း၊ ဝက်မစုတ် မြို့စား  
ဟူ၍ လည်းကောင်း၊ မကွေးမြို့ဝား ဝန်ရှင်တော်မင်းကြီး  
ဟူ၍ လည်းကောင်း ဘွဲ့အမည်နာမအမျိုးမျိုးနှင့် ထင်ရှား  
ကျော်စောသော ဦးဘိုးလိုင်သည် မြန်မာ့ နှင့်ရေးနှင့်  
အုပ်ချုပ်ရေး အတွေးအခြား အယူအဆတိုက် ခေတ်နှင့်  
လျှော်အောင် တိုးတက်ဖွံ့ဖြိုးစေရန် ကြံးဆရာတ်ဆောင်း  
သော မြန်မာ့နှင့်ရေး သုခမိန်တစ်ဦးဖြစ်သည်။

မြန်မာ့ဂုဏ်ဝင်တဲ့ နှင့်တော် တည်တဲ့ ကြီးပွား  
တိုးတက်ရေးကို ဦးထိုပ်ထား၍ အများ ပြည်သူတို့  
ကျင့်ဝတ် မည်သူ့ရှိအပ်သည်ကို ပြဆိုသော စာကျော်တို့  
ကျမ်း၊ ရာဇ်နှစ်ကျမ်း၊ လောကနီတိုက်မ်း စသော

နှစ်ကျမ်းတို့သည် များစွာရှိကုန်သည်။ ထိုကျမ်းတို့သည်  
 မင်းနှင့်တက္ကာသော တိုင်းသူပြည်သားတို့ ပါဝင်သည်  
 လူအဖွဲ့အစည်းကို ကုပ်ကထန်းသုမ်းလမ်းညွှန်ပေးသော  
 သဘောရှိသည်ဖြစ်၍ ယခုခေတ် မျက်စိနှင့်သော် နှစ်  
 ကျမ်းဟူသည်မှာ နှင့်ရေးအတွေးအတွေးအခေါ် အယူအဆ  
 အခြေခံတိုကို ပြုဆိုသောကျမ်းများဖြစ်သည်ဟု ဆုံးရလိမ့်  
 မည်။ ဦးဘုံးလှိုင်သည် ထိုရေးနှစ်တို့မြှုပ်နှံသော  
 ရေးရုံးစဉ်ထာ မြန်မာ့အတွေးအခေါ် အယူအဆတိုကို  
 နှင့်ခြားနှင့် ကူးလူးဆက်ဆံရှုမှ ရရှိအပ်သော နှင့်  
 ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အသိတရား  
 များနှင့် နှင့်ဆရှု၊ ထိုခေါ်တ် မြန်မာနှင့်သားတို့အား  
 အမြင်သစ်တစ်ရပ်ပေးခဲ့သည်။ ဦးဘုံးလှိုင် ရေးသားစီရင်  
 သော ရှာဇာမြှုပ်သံရှုဟကျမ်းသည် ကြိုအချက်ကို သက်သော  
 ပြုသည်။ ထိုကျမ်းတစ်စောင်နှင့်ပင် ကျမ်းပြုပုဂ္ဂိုလ်သည်  
 နှင့်ရေး သုခမိန် ဟူသော ပညာတို့ ခံယူထိုက်သည်။  
 စင်စစ် ဦးဘုံးလှိုင်သည် သက္ကတ၊ ပါ့၌၊ မြန်မာစာပေ  
 တို့သားနှင့်စပ်သည်မဟုတ်။ အနောက်တိုင်း ပို့လာနှင့်  
 သိပ္ပံပညာတို့၏လည်း နှုံးစပ်သည်။ သို့ဖြစ်၍ အနောက်တိုင်း  
 မှ ရအပ်သော ပညာပဟုသုတေသနကို မြန်မာပစ္စည်းဖြစ်  
 အောင် ကြံ့ဆောင်ရွင်းနှင့် မြန်မာရှိုးရာကိုလည်း ထိန်း  
 သိမ်းပေးသည်။ ကြို့ခြား နှင့်ခြား ဗဟိုသုတ မြန်ပွား  
 အောင်ပြု၍ မြန်မာရှိုးရာ ယဉ်ကျေးမှုတိုကိုလည်း ပြန်  
 လည် ထုတ်ဖော်သော မြေဝထိဝန်ကြီး ဦးစော် အစဉ်

အလာကို ယောအတွင်းဝန် ဦးဘိုးလိုင်က ဆက်လက်  
ထိန်းသိမ်းသည်ဟု ဆိုရမည်ဖြစ်၏။ (စ၊ ဦး၊ မြဝတီဝန်  
ကြီး-ရှု။)

ယော အတွင်းဝန်သည် ဘကြီးတော် လက်ထက်  
၁၁၉၁-ခုနှစ်၊ နောင်းတန်ခူးလဆန်း ၁၁ ရက်  
သောကြာနေ့တွင် မြင်းခြံမြှုံးအထက် တလုပ်မြို့ အဝင်  
အပါ ရွာပုလဲရွာ၌ အဖ ရေနံချောင်းမြို့စား၊ ယင်း  
တော့ဝန်ကြီးမင်း၊ သတိုးမင်းလှကျော်ထင်နှင့် အမိ  
ဝန်ကြီးကတော် မယ်ပြီမ်းတို့မှ ဖားမြင်သည်။ ထယ်မည်မှာ  
မောင်ဘိုးလိုင်ဖြစ်သည်။ မောင်လိုင် ဟူ၍လည်းတွင်၏။  
မျိုးရိုးအားဖြင့် မူးမတ်မျိုးဖြစ်သည်။

၁၂၀၆-ခုနှစ်၊ နယ်နယ်လဆန်း ဂျရက်နေ့တွင် သာယာ  
ဝတီမင်းသည် ယင်းတော့ ဝန်ကြီးအား ပြည်မင်းနှင့်  
ကြံ့ရာပါဟု ဆို၍ ကိုယ်တော်တိုင် ကုပ်မျက်တော်မှူး  
သည်။ ထိုအခါ ယင်းတော့ဝန်ကြီးကတော်သည် ၁၆ နှစ်  
သားအရွယ် မောင်ဘိုးလိုင်အား ကိုရင်လူထွက်စေ၍  
မင်းတုန်း၊ မင်းသားနှင့် မြောက်ဆောင်တော် မိဖုံးရှုံး  
တို့ထံ သားအဖြစ် မွေးစားရန် အပ်နှုန်းသည်။ အရှင်  
နှစ်ပါးတို့လည်း မောင်ဘိုးလိုင်ကို ထပ်မံ့၍ ရှင်သာမဏေ  
ပြုပြီးလျှင် ပင်းဆာရာတော်၊ ပြည်ဆရာတော်၊ ဗားဂရာ  
သာသနာ့ပိုင် ဓရတော်တို့ထံ အပ်နှုန်း ပညာသင်ကြား  
စေသည်။

၁၂၁၄ ဓနစ်၌ မြန်မာနှင့်အောင်လိပ်တို့ ဂုဏ်ကြိမ်  
 စ်ဖြစ်ရှုပါခူးကိုသိမ်းပိုက်သည်ကို အကြောင်းပြု၍ တိုင်း  
 ပြည်မြို့မြို့မသက်ရှိစဉ် နောင်တော်ပုဂံမင်းအထင်လွှဲမှားမှု  
 ကြောင့် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား ည်  
 နောင်တို့သည် ရတနာသိယံသို့ တိမ်းရှောင်ကြရသည်။  
 ထိုအော် မင်းတုန်းမင်းသားသည် မဲထိုးကျောင်း၏ ပွဲရှင်း  
 ပျို့အဖြစ်နှင့် ပညာသင်ကြားနေဆဲဖြစ်သော မောင်  
 ဘိုးလိုင်ကို လူဝတ်လဲစေရှု ခေါ်ဆောင် သွားသည်  
 ၁၂၁၅ ဓနစ်၊ ပြာသို့လဆန်း ဘာ ရက်နေ့တွင် ရတနာ  
 သိယံမြို့အနီး၊ တအုံရာညာ့သင်ကြီးစခန်းသို့ ရောက်  
 သော် စစ်နှစ်ဖက်ညပ်ရှု မဆုတ်သာ့ မတက်သာ ရှုံးနေ  
 သော့ မင်းတုန်းမင်းသားအား ကသည်းနယ်ထဲတွင်  
 ခိုလုံးရှု အရေးတော်ပုံကို ကြံမည့်အစား စစ်ဦး စစ်  
 ကောင်းဆဲတွင် တော်လှန်မှုသာ အရေးတော်ပုံ အောင်  
 မြင်မည်ဟု မောင်ဘိုးလိုင်က အကြံပေးသည်။ ဤအကြံ  
 အတိုင်း ဆောင်ရွက်ရှု အလိုတော် ပြည့်လတ်သော်  
 မင်းတုန်းမင်းသားသည် ပုဂံမင်းကိုနှင့်ချုပ်၍ မင်းအဖြစ်  
 ကိုယ့်တော်မှုသည်။ မင်းတုန်းမင်းတရားလည်း မောင်  
 ဘိုးလိုင်ကို အရည်အသွား ထောက်မျှော်ရှု လည်း  
 ကောင်း၊ ရင်နှစ်မခြား မွှေးစားတော် မူခဲ့ရင်းကို  
 အကြောင်းပြု၍ လည်းကောင်း မင်းလှစည်သူဘွဲ့ဖြင့်  
 ဖော်မြို့ကိုစားစေသည်။ ဤသည်တွင် ယော်မြို့စား မင်း  
 သားဟု ထင်ရှားလာသည်။ ယော်မြို့စားမင်းသားသည်

မြင်းတင်ခွန်ကို စားရ၍ ကူလားဝန်အဖြော် ခန့်အပ်  
ခြင်းကို ခံရကြောင်း အဆိုရှိသည်။ ကုန်းဘောင်ဆာက်  
မဟာရာဇဝင်တော်ကြီး၌ကား ဤအကြောင်းကို ဖော်  
ပြထားခြင်း မရှိချေ။ သို့ရာတွင် နိုင်းခြားဆက်ဆံရေး  
ကိစ္စတို့တွင် ယောမြိုစားမင်းသားသည် လက်တွေပါဝင်  
ဆောင်ရွက်ရသည့် သာမကများစွာရှိလေသည်။

၁၂၁၅ ခုနှစ်တွင် ယောမြိုစား မင်းသားသည်  
မကွဲ့မြိုစားဝန်ကြီး သတိုးမင်းကြီး မင်းလှ မ ယာ  
သီဟသူ၏သမီး အသက် ၂၀ အရွယ်ရှိ၊ ခင်ဖြူနှင့် ထိမ်း  
မြေား လက်ထပ်သည်။ ၁၂၁၆ ခုနှစ်တွင် အသက် ၂၈  
အရွယ်၌ ယောမြိုစားသည် မင်းကြီးမင်းလှမဟာ့သည်သူ  
ဘဲနှင့် အတွင်းဝန်အရှုံး သူကောင်းပြုခြင်းခံရပြီးလျှင်  
ငွေချော် ၁၂၄၂၊ အကောက်၊ ရေနံ၊ ဖျော်၊ ပုံ၊ ကင်း၊ ကူးတို့  
တို့ကို စားရသည်။ ယောမြိုစား အတွင်းဝန် ဖြစ်လျှင်  
ဖြစ်ချင်းပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရ တင်  
သည့် ကိစ္စီးကြီးမူးဆောင်ရွက်ရသည်။

၁၂၂၃ ခုနှစ်တွင် မင်းအမျက်တော်ရှုရှု ယော  
အတွင်းဝန်သည် ပထမဦးစွာ ရှာထူးမှ နှုတ်ပယ်ခြင်းကို  
ခံရလေသည်။ သို့ရာတွင် ၁၂၂၇ ခုနှစ်မြင်းကွန်း မြင်း  
ခုနှစ်အရေးတော်ပုံ၌ ကနောင်မင်းသားကြီး လုပ်ကြ  
ခံရသည်တွင် တိုင်ပင်ဖော် တိုင်ပင်ဖက်ကို ဆလိုရှိတော်  
မူးသား မင်းတုန်းပင်းတရားကြီးသည် ဦးဘုံးလှိုင်ကို

ယောမြိုစားမင်းကြီး မဟာမင်းလှစည်သူသဲဖြင့် ဆောင်  
ကြီးရွက်ကြီးအစီးအနင်းနေရာတော်များကို အထက်က  
သူကောင်းပြုတော်မူရင်းအတိုင်း ပြန်ရှုပေးသည်။ သို့ရာ  
တွင် အတွင်းဝန်ရာထူးကိုမူကား ၁၂၃၁ ခုနှစ်ကျမှုသာ  
ပြန်ရှုပေးသည်။ ထိုအခါ ကျိုဝန်အရာကိုပါ ရခြင်း  
ကြောင့် ယောအတွင်းဝန်သည် အတွင်းဝန်ကျိုဝန် ယော  
မြိုစား မင်းကြီးမှင်းလှမဟာစည်သူဟူသော ဘွဲ့အမည်ကို  
ခံယူရသည်။ ကြိအတွင်း ယောအတွင်းဝန်သည် မြန်မာ-  
အင်လိပ်ရောင်းရေးဝယ်မှု စာချုပ် ချုပ်ဆိုရာ၌ လည်း  
ကောင်း၊ အင်လိပ်ထိုက ဗန်းမောင်ကိုစခန်းပြု၍ ယူနန်  
နယ်နှင့် ကူးသန်းရောင်းဝယ်ရန် နည်းလမ်း ရွှေ့ရာ၌  
လည်းကောင်း၊ သံတမန်ဆက်ဆံရေး လုပ်ငန်းတို့တွင်  
ဘုရင်မင်းမြတ်၏ အတိုင်ပင်ခံ အဖြစ်ဖြင့် ဆောင်ရွက်  
သည်။

၁၂၃၃ ခုနှစ် ပဋိမသဂ္လိယနာတွင်သော နှစ်တွင်  
မင်းတုန်း မင်းတရားကြီးသည် ယောအတွင်းဝန်အား  
ပုဂံပြည် ကျော်စွဲ့မင်းတည်ထားသော ဘုရားကိုပြင်ရန်  
စလင်းမြို့သို့စေလွှာတ်သည်။ သို့ရာတွင် ဗျာရုည်ကို ဆေး  
ခါးကြီးရည်နှင့်တူကြောင်း ပြောမံသည်ကို အကြောင်း  
ပြု၍ ယောအတွင်းဝန်အား ကုန်းချောကျော့၊ ပင်း  
တုန်းမင်းတရားသည် စလင်းသို့အသွား မြင်းခြံမြှုပ်သို့  
ရောက်နေရော့သော ယောအတွင်းဝန်ကို ရာထူးမှ ချုပ်  
အကျော်ချုပ်နှင့် တောင်မြို့ (အမရပူရ)သို့ပို့သည်။ သို့

နတ္တ် ယောအတ္တ်းဝန်သည် ၆ လမျှသာ အချုပ်ခံ  
ရှုံး နတ္တ်းသို့ပြန်လည်ခန့်အပ်ခြင်းခံရသည်။ ထိနောက်  
တစ်ဖုန် ပညာမရုံသောအမတ်တဲ့ ဘုန်းကြီးလျှင် ပြည်ရှာ  
ပျက်တတ်ကြောင်း မင်းတုန်း မင်းတရားကြီးအား  
မထောက်မညှာ လျှောက်ထားမံသောကြောင့် နောက်  
တစ်နှစ်တွဲ် အကျယ်ချုပ်နှင့် ရာထူးမှ လျှော့ချုပ်းကို  
ခံရပြန်သည်။သို့သော် ဂုဏ်ခုနှစ်တွဲ် ပတ္တိမြားနယ်မြေ  
ဓာတ်သတ္တုတွဲးဖော်ရေးဆိုင်ရာ ပြန်မာ-ပြင်သစ် စာ  
ချုပ်ကိစ္စနှင့် စပ်လျဉ်းရှု နိုင်ငံခြားသံတမန်ဆက်ဆံရေး  
အကြောင်းကိစ္စ ပေါ်လာသောအခါ မင်းတုန်းမင်း  
တရားသည် ယောအတ္တ်းဝန်ကို ပြန်ခေါ်၍ မင်းကြီး  
မင်းလှုမဟာစည်သူ ဘွဲ့အမည် အပ်နှင်းပြီးလျင် ဝက်  
မစွဲတိမြို့ကို စားစေသည်။ အတ္တ်းဝန်ရှာထူးအပြင် ရွှေ  
ပြည်ဝန်လည်းခန့်တော်မှုသည်။ကြုံသည်တွဲ် အတ္တ်းဝန်  
ရွှေပြည်ဝန် ဝက်မစွဲတိမြို့စားဟု ထင်ရှားပြန်သည်။

သီပေါ်မင်းတရားထီးနန်းဆက်ခံသောအခါ ရွှေပြည်  
ဝန် ဝက်မစွဲတိမြို့စားသည် သတိုးမင်းကြီး မင်းလှုမဟာ  
မင်းခေါင် သီဟသူတဲ့ဖြင့် ဝန်ကြီးခံအပ်ခြင်းကို ခံရ  
သည်။ ၁၂၄၀ ပြည်နှစ်နှင့်တော်လဆန်း ဦရက်နှေတွဲ်  
မင်း အစရုံသော အစိုးရသူကြီးတဲ့ ကျင့်အပ်သော  
ကျပ်းဖြစ်သည့် ရာဇ်မဗ္ဗာသံဟကျမ်းကို ရေးသားဆက်  
သသည်။ ကြိုအတ်း ဝက်မစွဲတိမြို့စား ဝန်ကြီးသည်  
မကွဲ့ဗြို့စားဝန်ကြီး ဖြစ်လာဟန်တဲ့သည်။ သို့ရှာတွဲ်

ရှင်မွှေသဂ္ဗာကျမ်းကို ရေးသားဆက်သွင်းပြီး ၂ လမ္း  
 အကြာတွင် မက္ခားမြှုစားဝန်ကြီးသည် အရာ ကျပြန်  
 သည်။ ကြိုကား နောက်ဆုံးအရာကျခြင်းပင် ဖြစ်သည်။  
 ထိုနောက်ခြားကား မက္ခားမြှုစား ဝန်ကြီးဟောင်းသည်  
 မင်းခစားအဖြစ်မှ လွှတ်ပြီဖြစ်၍ မိမိဝါသနာပါသော  
 ကျမ်းပြုစုခြင်းလုပ်ငန်းတို့ကို လွှတ်လပ်စွာ ပြုစုနိုင်ခဲ့လေ  
 သည်။ ရွှေပြည်ဝန်ကြီးသည် မိမိ၏ အာယုဒါယ အပိုင်း  
 အခြားကို သိခြင်းကြောင့် တစ်လခန့်ကြိုတင်၍ မိမိ၏  
 နောက်ဆုံးအနုအတွက် ပြင်ဆင်သည်ဟု ဆိုကြသည်။  
 မက္ခားမြှုစားဝန်ကြီးဟောင်းဦးဘိုးလိုင်သည်သတိပွဲသူ  
 တရားတော်ကိုနာယူရင်း ၁၂၄၅ ခုနှစ်၊ ၁၀ ဒေါက်လပြည့်  
 ကျော် ၈ ရက်နေ့ညာတွင် က္ခာယ်လွှန်လေသည်။

ကျွန်ုရစ်သော သားသမီးတို့ကား ရွှေပြည်ဝန်မင်းလှု  
 ကျော်ထင်ဘွဲ့ခံသားအကြီးမောင်မောင်ဘာမှုနှင့်နှင့်အပျို့  
 တော် စဉ်ကိုင်ရွှောစားသုသိရိုက္ခနာဘွဲ့ခံသမီးစောဘို့မယ်  
 နှင့်မှုန်နှင့်အပျို့တော်ယင်းတော်ရွှောစားသုသိရိုပဘာဘွဲ့ခံ  
 သမီးစောဘွဲ့ဖြစ်သည်။ ရွှေပြည်ဝန်ကြီး ပြုခဲ့ဖွူးသော  
 ကောင်းမှုမှာ ၁၂၃၃ ခုနှစ်တွင် ငွောသိန်းကျော်အကုန်  
 အကျွေးရှုံးဆောက်လုပ်ရေစက်ချ လူဒ်းသောက္ခနာရှုံး  
 အုတ်ကျောင်းဖြစ်သည်။

ယောအတွင်းဝန်သည် မြောက်မြားစွာသော ကျမ်း  
 တို့ကို ပြုစုစိရင်ခဲ့သည်။ ၁၂၅၅ ခုနှစ်တွင် အိမ်ရွှေ့စံ  
 ကင်းနာင်းမင်းသားကြီး၏ အမိန့်အရ ဘာသျကာရဆရာ

စိရင်သောလိလာဝတီဂဏန်းကျမ်းကို သက္ကတမှုပြန်မှာသို့  
 ပြန်ဆိုရေးသားသည်။ အိမ်ရှေ့စံ ကနောင်မင်းသား  
 သည် ဥဇ္ဈာပတိကြွှု ထွဲန်းကားသော ပညာရပ်ယျားကို  
 ပြန်မှာနိုင်တွေ့ပြန့်ပွားအောင် ခေတ်လူငယ်ယျားကို စည်း  
 ရုံးခဲ့သည်။ ကြိုဝိမံကိန်းဖြင့် ပြင်သစ်၊ အိတလီ၊ အဂံလန်  
 စသော နိုင်တွေ့သို့ ပညာတော်သင် ၉၀ ကို စေလွှတ်ခဲ့  
 သည်။ ထိုပညာတော်သင်တို့အနက် ဖန်ချက်ဝန်ထောက်  
 သည် ယောအတွင်းဝန်ထံပါးတွင် အမှုတော် ထမ်းရှုက်ရ<sup>၅</sup>  
 ဖူးသည်။ ၁၂၃၀ ပြည့်နှစ့် ယောအတွင်းဝန်သည် ထို့  
 ဖန်ချက်ဝန်ထောက် မင်းထင်ပညာသီခိုက်ကျော်၏ အကူ  
 အညီဖြင့် ဓာတုမေဒပညာရပ်တွေ့ကို မြန်မာဘာသာသို့  
 ပြန်ဆုံးသော လောကဓာတ်ဆေးကျမ်းတိုးကို ပြုစုသည်။  
 ၁၂၃၁ ခုနှစ်တွင် မြန်မာဘာသာဖြင့် ကြေးနန်းရုံးက  
 နည်းကို ယောအတွင်းဝန် ကိုယ်တိုင် တိထွင်ရှု လိပ်ပို့ပို့  
 ကာကျမ်းအမည်ဖြင့် စီရင်ရေးသားသည်။ ထိုကျမ်းကို  
 မန္တလေးမြို့ချုံရုံးစိုက်သော ပြီတိသျှကိုယ်စားလှယ် မေဂျာ  
 မက္ကမေဟန်က အဂံလိပ်ဘာသာ ပြန်ဆုံးသည်။ ထိုနှစ်တွင်  
 ဘုရင့်အမိန့်အရ မြင်းတို့၏ဗွဲကြန်လက္ခဏာကိုပြဆုံးသော  
 အသေးကျမ်းကို ရေးသားသည်။

၁၂၃၃ ခုနှစ်တွင် ယောအတွင်းဝန်သည် အမရပူရ<sup>၆</sup>  
 ဖြော် အကျယ်ချုပ်နှင့်နေစဉ် စို့မူတို့ရသကျမ်းကို ပြုစု  
 သည်။ ထိုကျမ်းမှာ မဂ္ဂင်ရှုစုပါးကိုအရှေ့တိုင်း အနောက်  
 တိုင်း အယူဝါဒတို့နှင့် ယျော်၍ ဆန်းစ်သော ကျမ်း

ဖြစ်ရာ အခါးသော အဆိုအမိန့်တိန္ဒိတ်စပ်လျဉ်း၍ မဟာ  
ဝိသ္ဌ္ခ ပါရံဆရာတော် ဘုရားကြီးက ပြင်းထန်စွာ ဝေဖန်  
သည်။ သို့သော “ကောင်းမွှန်နက်နဲ့” သော အချက်တိုကို  
လည်း ဝန်ခံတော်မူသည်။ ကြိုကျမ်းခြံတင်ပြသော အယူ  
အဆတို့၌ ခေတ်ဟောင်း အယူဝါဒတိုကို တော်လျန်  
ပြပြင်သည့် သဘောများပါရှိသည်။

၁၂၃၄ ခုနှစ်တွင် “မဟာသမ္မတ တစ်ဆယ့်တစ်ပါး  
နှင့် ကပ်အဆုံးအဖြတ် ကပ္ပါဒီစွယကျမ်း” ဟု ခေါ်  
သော မဟာသမ္မတ ဝန်စွယကျမ်းကို ရေးသားသည်။  
၁၂၃၅ ခုနှစ်၌ ယခင် ၁၂၃၁ ခုနှစ်တွင် ရေးလက်စပြစ်  
သော သွေ့သဂ္လာကျမ်းကို ဆက်လက်စီရင်၍ ပြီးသည်။

၁၂၃၆ ခုနှစ်တွင် မင်းတုန်းမင်းတရား၏ သမီးတော်  
စလင်းမြို့စား မင်းသမီး တောင်းပန်ချက်အရ ယော  
အတွင်းဝန်သည် အနောက်နိုင်ငံ၌ ထွန်းကားလျက်ရှု  
သော “အနာတဗီ” ခေါ် လူ့ခွဲ့အိမ်ဖွဲ့စည်းပုံကို ပြဆို  
သည့် ခွဲ့အကျမ်းကို အီတာလျှော့ဘာသာမှ ယူ၍  
ကာယာနှုပသာနာကျမ်းအဖြစ်ဖြင့် ပြုစုသည်။ ထိုကျမ်း၌  
ကမ္မဋ္ဌာန်း တရားတိုကို အနောက်တိုင်း သိပုံပညာ အယူ  
အဆနှင့် ညီးနှင့် ပြဆိုသည်။

ပုဂံဝန်ထောက်မင်း ဦးတင်၏ အဆိုအမိန့် တစ်ရပ်တွင်  
ရှေ့က ပြဆိုခဲ့သော ၁၂၄၀ ပြည့်နှစ်ရေး ရာဇ်ဓမ္မသဂ္လာ  
ကျမ်းသည် သိပေါ်မင်းကို ဆုံးပေါ်သာကျမ်းဖြစ်သည် ဟု

ဖော်ပြသည်။ ထိုကျမ်းသည် မြန်မာနိုင်ငံရေးနှင့် အူပ်  
 ချုပ်ရေးဝါဒသစ်တိုကို ဘုရားဟောကျမ်းဂန်နှင့် ယူဉ်ချုပ်  
 ပျမှတ်သော ကျမ်းဖြစ်သည်။ အနောက်နိုင်ငံ ပါလီမန္ဒ  
 အုပ်ချုပ်ရေးစနစ်တိုကို မူတည်၍ ဥပဒေနှင့် အုပ်ချုပ်  
 သော ဘုရင်စနစ်ကို ဗာည်ထောင်ရန်နှင့် ဘုရင်မင်းမြတ်  
 တို့၏ ဘဏ္ဍာရေး အာဏာကို ကန္တသတ်ရန် ဟူသော  
 သဘောတရားများကို ထိုကျမ်း၏ တွေ့ရသည်။ ထိုခေတ်  
 မျက်စိနှင့် ကြည့်သော် ထိုသဘောတရားတို့သည် အုပ်  
 ချုပ်ရေး စနစ်တစ်ရပ်ကို အကြီးအကျယ် ပြောင်းလဲစေ  
 သည့် ရည်ရွယ်ချက်၏ သက်ဝင်လေသည်။ ကြုံအကြောင်း  
 ကြောင့် ဝက်မစွဲတိမြို့စားဝန်ကြီးသည် ရထူးမှုကျရသည်  
 ဟု ယူဆနိုင်သည်။ ၁၂၄၂ခုနှစ်တွင် မင်းခေါ်းအဖြစ်  
 လွှတ်သော ဦးဘိုးလိုင်သည် ကင်းဝန်မင်းကြီး တောင်း  
 ပန်ချက်အရ ဥတုဘောဇာန် သင်ဟကျမ်းကို စီရင်သည်။  
 ထိုကျမ်းသည် ထိုခေတ်ရှိ မြန်မာတို့အတွက် ပြည်သူ့  
 ကျော်မာရေးလမ်းညွှန်ဖြစ်သည်။ ထိုကျမ်းတွင် အခြေ  
 တိုင်း အနောက်တိုင်းဆေးပညာရပ်တိုကို ပိုင်းခြားထုတ်  
 ဖော်ထားသည်။ ၁၂၄၂ခုနှစ်၌ ပင် ကင်းဝန်မင်းကြီး၏  
 တောင်းပန်ချက်အရ သုမေသနလက်ာရကျမ်း နိုသျူသစ်  
 ဖြစ်သော အလက်ာနိုသျူသျောကျမ်းကို ရေးသားစီရင်သည်။  
 ထိုကျမ်း၏ ဦးဘိုးလိုင်သည် ဗန္ဓတည်းဟူသော ဖွဲ့စွဲခြင်း၏  
 အောင်မြင်လျှင် စာပေမြောက်သည် ဟူသော စယူ  
 အဆကို တင်ပြသည်။

၁၂၃၄ ခုနှစ် တွင် မေဒင် ပညာကို ဖွင့်ဆီသော ပဟာသူဇာတကကျမ်းကို ရေးသားစံရင်သည်။ ထုကျမ်း တွင် ဦးဘုံးလှိုင်သည် “အာယုဒါယတ္ထက်ပုံနှင့် စုတိရမည့် ကို ဆိုသော နိယျာန်ကအပိုင်း” တိုကို ပြခံ့ထားသည်။ ဤသည်ကို ရည်ရွယ် ဦးဘုံးလှိုင်သည် မိမိ၏ အာယုဒါယ အပိုင်းအခြားကို ကြိတင် သီရိသည်ဟု နှောင်း လူတိုက ယူဆကြသည်။ ယောအတွင်းဝန် ရွှေပြည်ဝန် ဝက်မစွဲတ် မြို့စားဝန်ကြီး ပြုစုသော အထက်ပါ ကျမ်းတုံးကို ကြည့် ခြင်းအားဖြင့်ကျမ်းပြုပုဂ္ဂိုလ်သည်ပညာမဟုသဲတဲ့ အရာခြား စုံပုဂ္ဂိုလ်မှာ ထင်ရှားသည်။ ထိုကြောင့်လည်း ထိုပုဂ္ဂိုလ်ကို ခေတ်၏ ခေါင်းဆောင်ဟု ခေါ်ဆိုအပ်ပေ သည်။

ယောအတွင်းဝန်၏ အကြောင်းချင်းတတ္ထိကို စူးစမ်း မေးမြန်းရှု အကြိမ်ကြိမ် အဖန်ဖန် ဝစ်ဆေးတတ်သော ဝါသနာရုံသည်။ ထိုဝါသနာမှာ ငယ်ဆရာပခန်းမင်းကြီး ထံမှ ဥပန္တသူ ခံယူခဲ့သော ဝါသနာဖြစ်သည်ဟု မှော်ဘီ ဆရာသိန်းကြီးက ဆုံးသည်။ ထိုဝါသနာကြောင့် ယော အတွင်းဝန်နှင့် တွေ့ဆုံးရသော နိုင်ငံခြားသား အချို့တို့က ယောအတွင်းဝန်သည်အမေးအမြန်းထူးရှု၍ သူတစ်ပါးကို မယုံသက်ဘရှိတတ်သူဟု အထင်လွှဲကြသည်။ သို့သော် ထိုဝါသနာကြောင့် ယောအတွင်းဝန်သည်သိပ္ပါနည်းအရ စူးစမ်းတတ်သော အလေ့ကို ရရှိသည်။ ယင်းသို့စူးစမ်း ဆင်ခြင်ပြီးရှု မှန်ပြီဟု ဆုံးဖြတ်မံလျှင် ထိုဆုံးဖြတ်ချက်

အတိုင်း မထောက်မည့် မှန်ရှာကို ဆိုပံ့သော သတ္တိရှိ  
သည်။ ထိုသတ္တိကြောင့် ယောအတွင်းဝန်၏ ယထာဘူတ  
စကားတို့သည် တော်လျှန်ရေး သဘောတရား၏ သက်  
ဝင်ရှု နေထိုလျှောက်သည်။ ဤအကြောင်းကြောင့် ယခုခေတ်  
လူတို့သည် ယောအတွင်းဝန်အား နှလုံးရည် တော်လျှန်  
ရေးခေါင်းဆောင်ထဲ့။ အနေဖြင့် ပူဇော် သက္ကသရပြု  
လျက် ရှိကြသည်။

[မြန်မာ့စွဲယုံ့ပုံ]



# နိဒါန်း

\*

မျှော်လေးရတနာပုံနေပြည်တော်ကြီးကို ရွှေးချီးလက်  
မွန် တည်ထောင်ဖန်ဆင်းတော်မူသော ပဋိမသဂ္ဗာယနာ  
တင် အသျောင် နတ်ပြည်စံ ဘဝရှင်မင်းတရားကြီးဘုရား  
သားရင်းအမှုတ်ဖြင့် ငယ်ရွှေယ်စဉ်အခါကပင် ကောက်ယူ  
မွေးစား သနားချိုးမြောက် စောင့်ရွှောက် ပြုစုတော်  
မူခြင်းကိုခံရသော ဘိုးရွှေပြည်ဝန် လက်ဝဲဝင်းတော်မူး  
အဘရေနံချောင်းမြို့စား ယင်းတော်ဝန်ကြီးမင်း သတိုး  
မင်းလှုကျော်ထင်၊ အမိုးဝန်ကြီးကေတော် မယ်ပြိုမ်းတို့၏  
သား၊ မင်းတရားကြီးဘုရားလက်ထက်တော်တွဲ၏အတွင်း  
သေနာပတိရှာယူးနှင့် ချိုးကျော်မြောက်စားခြင်း၊ သား  
တော် မာရ်အောင်ရတနာစေတိတော် ဒါယကာ မင်း  
တရားလက်ထက်တော်တွဲလည်း အဂ္ဂမဟာသေနာပတိ  
ဝန်ရှင်တော် မကွေးမြို့စား မင်းသတိုးမင်းကြီး မင်းလှု  
မဟာမင်းခေါင် သီဟသူဘုံနှင့်ရွှေပြည်ဝန်ကြီးမင်းနတ်း  
တို့ဖြင့် မင်း၏ မြောက်စားခြင်းကိုခံရသော ရွှေပြည်ဝန်  
ကြီးသည် ပညာရှိပိသစ္စာ ပြုစုတိထွဲ၏စိရင်ရေးသားသော  
ကျော်းများများ—

- ၁။ ပွဲမ သရိုယနာတင် မင်းတရားကြီး တောင်း  
ပန်၍ ရေးသော အသေးစိန္တ မြင်းကျေမှုး။
- ၂။ လိပ်ခိုပ်ကာကျေမှုး။
- ၃။ သမသနည်၏ ပွဲးများနည်း အကျယ်စာတန်း။
- ၄။ အင်လိပ်ဘာသာမှု ပြန်၍ ရေးသော အခုံးအပြုံး  
တုက်နည်း အကွဲဖုန်း ကိန်းပုံး။
- ၅။ အီမှိုက်မြောင်း တောင်းပန်၍ ရေးသော လီလာဝတီ  
ဂဏန်းကျေမှုးကြီး။
- ၆။ ပုံခန်းဝန်ကြီး တောင်းပန်၍ ရေးသော မဟာ  
သမတ တစ်ဆယ့်တစ်ပါးနှင့် ကပ်အဆုံးအဖြတ်  
ကဗ္ဗိုဇိုစ္စယကျေမှုး။
- ၇။ စလင်း စုဘုရား မင်းသမီး တောင်းပန်သော  
ကာယာနုပသာနာကျေမှုးကြီး။
- ၈။ အရာကျေနေစဉ်ရေးသော ဝိမိတ္ထိရသကျေမှုး။
- ၉။ သံတော်ကြီးဖယ်ရာသခင်တောင်းပန်၍ ရေးသော  
သာဓရုယ် တရားအဖြော်။
- ၁၀။ ကင်မက်စရိ အင်လိပ်ဘာသာ ဓာတ်ကျေမှုးကြီးကို  
မြန်မာပြန်၍ ရေးသော ၆၄-ပါးသော ဓာတ်  
ကျေမှုး။
- ၁၁။ သီပီမင်းတရား တောင်းပန်၍ ရေးသော ရာဇ်  
ဓမ္မသရိုဟကျေမှုး။
- ၁၂။ ရာဇ်ချုပ်စာတန်း။

- ၁၃။ သို့ဂါလာဝါဒသုတ္တနီသူ။  
 ၁၄။ သို့ဂါလာဝါဒသုတ္တအဘွဲ့။  
 ၁၅။ အဂတ္ထိရသော်လာတ်နီသူ။  
 ၁၆။ သင်္ကာ ဆရာတော်ကြီးနှင့် တံဆိပ်ရ ဆရာတော်  
     ရှစ်ပါးတို့ တောင်းပန်၍ ရေးသော သခ္ၣသဂ္ိဟ  
     သခ္ၣကျေမ်းကြီးပါ၌။  
 ၁၇။ ဉာဏ်တော်ဆေးကျေမ်း။  
 ၁၈။ နှုဝါဒနဲ့ လက်ရှိးကျေမ်းကြီး။  
 ၁၉။ မဟာသုဇာတက အဟောကျေမ်း။  
 ၂၀။ သေနတ်ဝန်ကြီးမှင်း တောင်းပန်၍ ရေးသော  
     သုဇာဓာတ်လက်ဘရ အလက်ဗုံးနီသူ။  
 ၂၁။ ပုံမှ သင်္ကာယနာတင် မင်းတရားကြီး ဘုရားကို  
     ရေး၍ဆက်သော နိုဗ္ဗာန်အကြောင်း စာတန်း။  
  
 ထို့ဆိုပဲသော ကျေမ်းများအနက် ကျွန်ုပ်တို့ မြန်မာ  
 အာဘာစာပုံနိုပ်တိုက်က ကြိုနိုဗာန်အကြောင်း စာတမ်း  
 တစောင်ကို သီလ၊ သမာဓိ၊ ပညာ၊ သံက္ခာသုံးပါးနှင့်  
 ရတနာသုံးပါးဂုဏ်ကို ညွတ်လျက် ဝင့်မှ ထွက်မြောက်  
 လို့သော ပညာရှိ သူတော်ကောင်းတို့၏ အကျိုးငှာ  
 အကွဲရာ ပုံ်ပါ၌၊ သေသပ်ကျာန၊ လှပကောင်းမွန်စွာနှင့်  
 ပုံ့ရှိက်လုပ်ဆောင် လိုက်ပါကြောင်း။ ငှါးစာကို ဆရာ  
 တစ်ခု၊ မြှုပ်မြှောင်းပြု၍၊ ဖြစ်ကျူးကိုလေ၊ များထွေထွေကို

မဂ်ရေဆွဲတ်ပြီး၊ တရားမိုးရှုံး၊ အားကြီးလျစွာ၊ အကြ  
ဝါမှု၊ မြန်စွာဘတ်လျမ်း၊ တဘက်ကမ်းသို့၊ မဂ်နန်းစံကြ  
ဗိုင်စေသော်။

(သမိုဂ္ဂ၊ နတ်တော်လတ္ထုင် ရန်ကုန်မြို့ (ဂေါ်ဝဝင်  
လမ်း) လမ်းမတော် မြန်မာ့သို့ဘာ စာပုံနှိပ်တိုက် ဆရာ  
မောင်ပန်းလီး နာမည်နှင့် ရုံကိန်းပို့သော စာဘုပ်မှ နိုဝင်းကို  
မူအတိုင်း သော်ပြုပါသည်)။

# နိပ္ပာနှစ်

နပောတသု ဘဂဝတာ အရဟဂတာ

သမ္မာသမ္မာခြေသူ။

\*

ကံစိတ်၊ ဥတ္တ၊ အာဟာရ၊ အကြောင်းတရား၊ လေးပါး  
တို့သည် မပြုပြင်အပ်သော မူချဆတ်ဆတ် မဂ်ဖိုလ်တို့၏  
အာရုံသာ ဖြစ်သော၊ ကိုယ်သာ၏ ြိမ်းရာြိမ်းကြောင်း  
ဖြစ်သော ြိမ်းချမ်းခြင်း သဘောသည် နိပ္ပာနှစ်မည်၏။

ထိုကြောင့် နိပ္ပာနှစ် မဂ်ဖလာနှစ် မာ လမ္မက ဘူးတာ  
အသံတ ဓမ္မာ ဟူ၍လည်းကောင်း၊ သန္တံ လက္ခဏံ  
နိပ္ပာနှစ် ဟူ၍လည်းကောင်း ကျမ်းဆရာတို့ မိန္ဒကြကိုန်၏။

ခပ်သီမ်းသော တရားတို့သည် သခံတာ၊ အသံတ ဟူ၍  
နှစ်ပါးရှိ၏။ ကံ၊ စိတ်၊ ဥတ္တ၊ အာဟာရ၊ အကြောင်း  
တရားလေးပါးတို့သည် ပြုပြင်အပ်သော နာမ်ရပ်တရား  
ဟူသမျှတို့သည် သခံတဓမ္မ မည်၏။ ကြုအကြောင်းတရား  
လေးပါးတို့သည် မပြုပြင်အပ်သောနိပ္ပာနှစ်သည် စာသခံတ  
မည်၏။ ထိုကြောင့်သဓမ္မသခံရာ စာနိုစွာ၊ သဓမ္မသခံရာ  
ခုဗ္ဗာ၊ သဓမ္မဓမ္မ၊ အနတ္တ၊ ဟူ၍ ဟောတော်မူရနိုက်  
သခံရာ အရသည် သခံတဓမ္မ ဖြစ်၏။ ဓမ္မအရကို သခံတ

အသခံတန်ပါးလုံးကို ကျိုးရှုယူရ နိဗ္ဗာန်ပါဝင်စလ  
သောကြောင့် အနတ္ထ သဘော အသခံတစ်မွှဲ ဖြစ်၏။

တနည်း ပုဂ္ဂိုလ်းသော တရားတို့သည် အာရုံး  
အာရမ္မာကို ဟူ၍ နှစ်ပါးရှိ၏။ ဝတ္ထုရှုပ်ကိုမို၍ ဖြစ်  
သော နာမ်တရား၏ စုံလမ်းရာ ကျက်စားရာသည် အာရုံး  
မည်၏။ ထိုအာရုံးကိုစွဲ၍ ဝတ္ထုရှုပ်ကိုမို၍ဖြစ်ခြင်းသော  
သည် အာရမ္မာကိုမည်၏။ ထိုအာရုံး အာရမ္မာကိုနှစ်ပါး  
တို့တွင် နိဗ္ဗာန်သည် ဓမ္မာရုံးနှင့် အကျိုးဝင်၏။ ထို့  
ကြောင့် နိဗ္ဗာန် မဂ္ဂဖလာနမာလမ္မဏာဘူတောအသခံတ  
မေးဌာ ဟူ၍ ဆိုအပ်၏။ ဤနိဗ္ဗာန်သည် ကာမာဝစရာ၊  
ရွှေပါဝစရာ၊ အရှေပါဝစရာ၊ လောကုတ္ထရာတရား ပျီးတို့  
တွင် လောကမှ ထိုမှာဘက်ဖြစ်သော လောကကို  
လိုန်မြောက်သော၊ လောကုတ္ထရာ တရားကိုးပါးနှင့်  
အကျိုးဝင်၏။ ဒုရာ၊ အာသနာ၊ ဟိနာ၊ ပကိုတာ၊ သုခုမ  
သွေးရုံးက အစရုံးသော အပြားမရှိသောကြောင့် နိဗ္ဗာန်  
ကို ခန္ဓာမဘူးအပ်။

ဂေါ်တြေဘူးစိတ်သည် နိဗ္ဗာန်ကို အာရုံးပြုခိုင်သော်  
လည်း မဂ်စိတ်ကဲ့သို့ ကံလေသာကို မသတ်နိုင်။ ဖိုလ်  
စိတ် ကဲ့သို့ ကံလေသာကို မပြုမ်းစေနိုင်ရကား၊  
ဂေါ်တြေဘူး စိတ်၏ အာရုံး ဟူ၍ မဆို၊ မဂ်ဖိုလ်တို့၏  
အာရုံးဟူ၍သာ မုချေစားဖြင့် ကျမ်းဆရာတို့ ဆိုတော်  
မူကုန်၏။

နိဗ္ဗာန်ဟူသည် ကံလေသာ ကုန်ခြင်း၊ ပြိမ်းခြင်း  
မဟုတ်၊ ကံလေသာ၏ ကုန်ဖုန်ကြောင်း၊ ပြိမ်း  
ဖုန်းကြောင်း အာရုံဖြစ်၏။ နာမ်တရားတို့  
မည်သည် အာရုံနှင့်ကင်း၍ မဖြစ်နိုင်။ မဂ်ဘဏ်  
ဖိုလ်ဘဏ်ဟူသော နာမ်တရားသည် နိဗ္ဗာန် ဟူသော  
အာရုံကို မှု၍ စဲ၍ ကံလေသာကို ကုန်စေ ပြိမ်းစေ  
သောကြောင့်၊ ကံလေသာ ကုန်ဖုန်ကြောင်း  
ကား နိဗ္ဗာန်မည်၏။ ထိုကြောင့် ကံလေသာ ကုန်  
ခြင်း ပြိမ်းခြင်းကား၊ မဂ်၊ ဖိုလ်၊ ကံလေသာ ကုန်ဖုန်  
ကြောင်းကား နိဗ္ဗာန်ဖြစ်၏။

ဘုရား၊ ရယန္တာ၊ ပစ္စာကဗုဒ္ဓိ၍ ကံလေသာ ကုန်  
ပြီးသော ပုဂ္ဂိုလ်တို့၏ စုတိဖြစ်သော ဘဝပရီယော  
သာန်၊ သမုပ္ပဒေ မရတယည် နိဗ္ဗာန် မဟုတ်၊ ပရီနိဗ္ဗာန်  
သာ မည်၏။ ထိုကြောင့် ခိုက် ပူရာနံ နဝနတ္ထိသမ္မဝါဒ၊  
ဝိရတ္ထ ဝိတ္ထာ ယထိကေ ဘဝသွေ့ တေခိုက ပိုး။  
အံ့ရွှေ့ဆန္ဒာ၊ နိဗ္ဗာန် ဝိရာ ယထာယံ ပဒီပေါ့ ဟူ၍  
သည်၊ တော် ဂုဏ်ဆိုက် ပရီနိဗ္ဗာန်ကို ဟောတော်မူ၏။  
ထိုကံလေသာကုန်ပြီးသော ပုဂ္ဂိုလ်တို့သည် အသက်ရှည်  
သမျကာလပတ်လုံး၊ မဂ်ချမ်းသာ ဖိုလ်ချမ်းသာကိုသာ  
ခံစား၍ အလွန်ချမ်းသာရကား ကြောမြင်စွာ အသက်  
ရှည်ခြင်းကို အလိုရှုအံ့လော့၊ ပရီနိဗ္ဗာန်ပူသည်ကာလ  
ဆီမီးပို့ပြို့သာကဲ့သို့ တော်မြှုပ်ဖြစ်ပျောက်ပျက်စွဲပြို့ရကား  
သေခြင်းကို အလုံးမရှုအံ့လော့သို့မဟုတ် ခန္ဓာဝန်ကို ချက်

ဆောင်ရသောကြောင့် ဓမ္မခြင်း နာခြင်း ဖြစ်ရကာ၊  
သေခြင်းကို အလိုရှုအံသော ဟူ၍ အဲ၊ အသက်ရည်ခြင်း  
သေခြင်းနှစ်ပါးကိုပင် အလိုမရှု။ ရွှေးရေးဘဝက ပြုခဲ့  
သော ကံးအကျိုးဖြစ်သောခွဲ့က် ကုန်ခြင်း ပျောက်  
ခြင်းအချိန်ကာလကိုသာစောင်၏။ ထိုကြောင့် နာဘို့  
နှစ်ဗို့ပို့ရက်၊ နာဘို့နှစ်ဗို့ ဒို့ဝို့တံ့၊ ကာလျော့ ပုံးကိုပါပီ၊  
ဝေတ္တန် ဘဏ္ဍာကာ ယထာ ဟူ၍ အရှင်သာရုံပုံးပုံး  
ဟောတော်မူသည်။

### [ဤကားအထူး]

ခပ်သီမ်းသော သခဲ့ရဖြစ်သော သခဲ့တစ္ဆေးမှု ဟူသမျှ  
သည် အနိဂုံသောသော အကွဲသော ဖြစ်၏။ နို့ဗု့နှစ်ဟူသော  
အသခဲ့တစ္ဆေးမှုသည်၊ နို့ဗု့သောသော သုခုသော ဖြစ်၏။  
သခဲ့ရဖြစ်သော သခဲ့တစ္ဆေးမှုသည် အစိုးမရ၊ အလိုသို့  
မလိုက်သောကြောင့် အတ္ထမဟုတ် အနတ္ထဖြစ်သော်လည်း  
အသခဲ့တစ္ဆေးနို့ဗု့နှစ်သည် အနတ္ထ၏ဆန္ဒကျင်ဘက် အတ္ထ  
မဟုတ်၊ အနတ္ထပင်ဖြစ်၏။ ထို့ကြောင့် သခဲ့တာ အသခဲ့တာ  
တရားနှစ်ပါးလုံးကို ကျေးရှုံးယူခြင်းငှာ သင္္ဋ္ဌ ဓမ္မာ  
အနတ္ထဟူ၍ ဟောတော်မူ၏။

ပြည့်စုံခြင်း ဂုဏ်ဟူသော သမျှတို့ရသ အားဖြင့်  
နို့ဗု့နှစ်သည် မအို့မသော၊ မပြောင်းမပေ့ခဲ့၊ မပျောက်ဖို့  
အစ္စုံတို့ရသရှိ၍၏သော်လည်း အစိုးရခဲသာ လောကုံး  
ဘန်ဆင်းပြုပြင်နိုင်သော ကူသာရိယ၊ နိမ္မာန၊ လောက

ကတ္တား မဟုတ်သောကြောင့် မအို့ မသေ၊ မပျက်မစီး  
လောကကို ဘန်ဆင်းသည်ဆုံးသော မိစ္စာအယူ ရှိသော  
သူတို့၏ ဘုရားလည်းမဟုတ်။

မပျက်မစီး၊ မပြောင်းမရွှေ ထည်သော ကောင်း  
ကင် ပည် အနုမြှုတိ သည်လည်း ဂုဏ်ရုံယရှုက်၊  
လောကကိုဘန်ဆင်းခြင်း လောကကတ္တားမဟုတ်သော  
ကြောင့် နိုဗ္ဗာန် မည်သင့်သည် ဟူ၍ သော်လည်း  
ကိုလေသာကိုမပြုမ်းစေနိုင်၊ ကံလေသာဟုသော ပင်ပန်း  
ခြင်းကို မဖျောက်နိုင်သောကြောင့် နိုဗ္ဗာန် မဟုတ်၊  
ထုံးကြောင့် သနိုလက္ခဏုးနိုဗ္ဗာန် ဟူ၍ လည်းကောင်း၊  
ကံစွဲရသအားဖြင့် အသာသ ကရဏရသံ ဟူ၍လည်း  
ကောင်း အဋ္ဌကထာဆရာတို့ မိန့်တော်မူကုန်၏။

နိုဗ္ဗာန်သည် တုံးသုံးပါး ဟူသော ဤမှုဘက်  
လောကီနှိက် အကျိုးမဝင်၊ လောကီတစ္ဆေး ဟူသော  
အကြောင်း ပစ္စည်းနိမိတ် မရှိသောကြောင့် နိုဗ္ဗာန်ကို  
အာရုံပြုသော ရဟန်းပုဂ္ဂိုလ်၏ မဂ်ဥက္ကနိုက်၊ နိုဗ္ဗာန်  
သည် ဤမှုဘက်ဟူသော လောကီနှိက်မရှိ၊ ထိုမှုဘက်  
ဟူသော လောကုတ္တာရှိနှိက် ရှိသည်ဖြစ်၍ ကံလေသာ  
ဟူသော အကြောင်းနိမိတ်မရှိဟု ရွှေ့ရှုထ်ခြင်း အနို  
မိတ္တပစ္စုပွဲပဋ္ဌာန်ရှိ၏။

နိုဗ္ဗာန်ကို ကောင်းစွာ အာရုံပြုသည်နှင့် ထြိုင်နက်  
ပပ္ပါတစ္ဆေးသုံးပါး ကင်းရခြင်း အကျိုးရှိသောကြောင့်  
ဖလပစ္စုပွဲပဋ္ဌာန်အားဖြင့် နိုဗ္ဗာန်ရှိ၏။

နိမ္ဒာန်ဖြစ်ကြောင်း မရှိသောကြောင့် နိမ္ဒာန်နှင့်  
ပဒ္ဒာန်မရှိ၊ ထိုကြောင့် နိမ္ဒာန်သည် အသခံတစ်များ  
မည်၏။

ဤသို့ဆိုပြီးသော လက္ခဏ၊ ရသ၊ ပစ္စာပဋိနှင့်  
ပြည့်စုံသော နိမ္ဒာန်သည် မရှိဟူပြားအဲ့၊ သမ္မာဒိုက်  
ရှု၊ သွားရှိသော ကောင်းသောကျင့်ဝတ် ပဋိပတ်တို့၏  
အကျိုးမရှိရာ ရောက်သောကြောင့် ထိုစကားကို မဆို  
အပ်၊ အကယ်ရှုမရှိသော အဘာဝ ဓမ္မ နတ္တိသဘောသည်  
နိမ္ဒာန်ဟူပြားအဲ့၊ အတိတ်အနာဂတ်ဖြစ်သော ရပ်၊ နာမ်  
တရားတို့သည်လည်း အဘာဝဓမ္မဖြစ်ရကား၊ နိမ္ဒာန်သည်  
ရပ်၊ နာမ်တရားနှင့် အကျိုးဝင်ရှု သခံတစ်များဖြစ်ရသော  
ကြောင့် ထိုစကားကိုလည်း မဆိုအပ်၊ ထိုကြောင့် အတိ  
ဘိက္ခဝေ အလာတံ အဘူတံ အကတံ အသခံတံ ဟူ၍  
ဟောတော်မူ၏။

ယင်းသို့ သီမ်မွေ့နက်နဲ့ ခက်ခဲသော နိမ္ဒာန်ကို  
ပုံထုတ္တုပုဂ္ဂိုလ်တို့ပစ္စက္ခမသိနှင့် မမြင်နိုင်သော်လည်း  
ပစ္စက္ခ သီပြီးမြင်ပြီးသော ဘုရားရဟန္တာတို့ ဟော  
တော်မူသော တရားအစဉ်ကိုလျောက်ရှု ပုံထုတ္တု  
သည်လည်း အနုမာနအားဖြင့် သံနိုင်၏။ ဤအနု  
မာနအားဖြင့်သီသောနိမ္ဒာန်သည်လည်း၊ ယထာဘူတံ  
ပစ္စက္ခသီသော ဘုရားရဟန္တာတို့ ဟောသည်အတိုင်း  
ဖြစ်သောကြောင့် ယထာဘူတံ မှန်သော၊ သိခြင်း

နိမ္မာန်သည် အလိပ်အပ်သော အာရုံတကာတို့ထက်  
ကဲလွန်သော အတိဇ္ဇာရုံ ဖြစ်၏။ လောက၌ အကျိုး  
ဝင်သော ကာမဂ္ဂ၏ပြုပြုသော အာရုံငါးပါးတို့ကိုခံစား  
သုံးဆောင်သဖြင့် စည်းစိမ်ချမ်းသာရှိသည်ဟု သမုတ်  
အပ်၏။ ထိုအာရုံတို့တွင်လည်း ကောင်းရှာ ကောင်းရှာ  
လွန်တရ၊ လွန်တမကိုရအောင် ရှာမှုးကြကုန်၏။ ယင်းသို့  
အလိပ်အပ်သော ကာမဂ္ဂ၏ကိုခံစားရနှိက်၊ အလိပ်အပ်  
သော ကာမဂ္ဂ၏ အာရုံ ထခွဲနိုက်ရပ်၍ အစဉ်မပြတ်  
ထိုအာရုံကို မလွှတ်ဘဲ၊ တစ်နှေ့ပတ်လုံး အာရုံပြု၏ခံစား  
သုံးဆောင်နိုင်သောမည်သည်မရှိ။ လောကတွင် ကောင်း  
သော အာရုံတစ်ခုနှိက် စိတ်ရပ်တည်သည်ထက် သာ၍  
ကောင်းသော အာရုံတစ်ခုနှိက် မြင့်ရည်စွာစိတ်ရပ်တည်  
နိုင်၏။ ထို့ကိုသာလွန်သော၊ မဟရှိတ်စာာရုံဖြစ်သော  
ပဋိဘာဂနိုင်တိနှိက်စိတ်ရပ်၍ စတုတ္ထရာန်ဝင်စားသော  
ပုဂ္ဂိုလ်သည် မိမိ၏ ပဋိဘာဂ အာရုံကိုလွှတ်၍ အခြား

အာရုံကိုမယူဘဲ၊ အစဉ်မပြတ် တစ်ရက် လည်းကောင်း၊  
နှစ်ရက်လည်းကောင်း၊ သုံးရက်လည်းကောင်း ရပ်နှင်း။  
ထိုထက်သာလွန်သော လောက္တာရာ အာရုံဖြစ်သော  
နိဗ္ဗာန်ကိုအာရုံပြ၍ ဖလသမာပတ်ဝင်စားသော ပုဂ္ဂိုလ်  
သည် ခုနစ်ရက်တိုင်အောင်ပင် နိဗ္ဗာန်ဟူသောအာရုံနှင့်  
စိတ်ကိုရပ်၍ မပြတ် စံစားနှင်း။ ထိုထက် နိဗ္ဗာပြေ  
သမာပတ်နှင့်ကားသာလွန်ခိုင်မာရှုကြောမြင့်စွာရပ်တည်  
နိုင်၏။ထိုကြောင့်နိဗ္ဗာန်သည် ကာမရှုက်တရား၊ မဟရှုက်  
တရားဟူသော လောကီလွှာရုံတို့ထက် သာလွန်သော  
အတံ့လွှာရုံဖြစ်၏။

ဤနိဗ္ဗာန်သည် အလွန်ဌိုမ်းချမ်းသော အာရုံလည်း  
ဖြစ်၏။ ဤမှာသက်ဟူသော လောကီ၌လည်း အကျိုး  
မဝင်။ထိုမှာသက်ဟူသောလောက္တာရာနှင့်ကားသာ အကျိုး  
ဝင်၏။ ထိုကြောင့် ထိုနိဗ္ဗာန်နှင့် လောကီဓမ္မဖြစ်သော  
ရာဂါ ဒေါသ စသော ကံလေသာတို့နှင့် မစပ်မဆိုင်၊  
တယောက်တဘက် ဖြစ်ကြ၏။

လောကနှင့် ဌိုမ်းချမ်းသော အာရုံကို တွေ့လျှင်၊  
ကိုယ်စိတ်နှစ်ပါး ဌိုမ်းချမ်းသည်။ မဌိုမ်းချမ်း ပူပန်  
သော အာရုံနှင့်တွေ့လျှင် ကိုယ်စိတ်နှစ်ပါး ပူပန်သည်။  
နှဲ့အေါ် နေပူ၍ ခရီးပန်းသော ယောကျားသည်  
လှင်တီးခေါ်ငါးပူပြုင်ကို မြင်သည်ရှိသော် ပင်ပန်းခြင်း  
ဖြစ်သကဲ့သို့ လည်းကောင်း၊ ဥ ယျာဉ်၊ တော့ အုပ်။

မိန့်စမ်းကိုဖြင်လျှင် စိတ်၏ ပြမ်းချမ်းခြင်း ဖြစ်သကဲ့သို့  
လည်းကောင်း မှတ်စာပ်၏။ လူပြည့် တည်းဟူသော  
ဤမှာဘက်နှိက်ရှိသော လူတို့၏ ပူအိုက်ခြင်းကို ထိမှာ  
ဘက်ဟူသော နတ်ပြည့် ကောင်းကင်နှိက် ရှိသော  
တန်ဆောင်မှုန်းအခါ လပြည့်ဝန်းသည် ပျောက်နှင့်  
သကဲ့သို့ အစမထင် အနမတရှု သံသရာမှ ပြစ်သော  
ဤမှာဘက်ဟူသော လောကီသံသရာ စက်နှိက် လည်ကုန်  
သော သတ္တဝါတို့၏ ကိုလေသာ ဟူသော ပူအိုက်ခြင်းကို  
ထိမှာဘက် လောကုတ္တရာ အာရုံပြစ်သော လောကုတ္တရာ  
ဟူသော နိုဗ္ဗာန်သည် ထိနိုဗ္ဗာန်ကို အာရုံပြုသည့်နှင့်  
တပိုင်နက် ပျောက်ပျက်နှင့်ရကား၊ လပြည့်ဝန်းနှင့်  
တူသော့၊ အလွန်ပြမ်းချမ်းသော သဘောက်န် အမှုန်  
ဖြစ်သည်။

ပျက်စိနှိက် ဇလားထပ်တိုင်အောင် တိုင်သူလာ လူမ်း  
သော ပုဂ္ဂိုလ်သည် ဆေးလေးနည်းတို့ပြင့် ကုမ၍၊ တိုင်  
လွှာလေးထပ် လွင့်ကွာသည့် ကာလ ထိမှာဘက်  
ကောင်းကင်နှိက် တည်သော လပြည့်ဝန်းကို ပြုင်သည်  
ရှိသော်၊ အလွန် ချမ်းမြော်ခြင်း ဖြစ်သကဲ့သို့ စိတ်နှိက်  
ပုံးလွှမ်းသော ကိုလေသာ တိုင်လွှာလေးထပ်ကုမဂ်ည်  
ဟူသော ဆေးလေးနည်းတို့ပြင့် ကုမ၍၊ ထိမှာဘက်  
လောကုတ္တရာနှိက်တည်စသာ နိုဗ္ဗာန်ကုမြုပ်သည့်ရှိသော်  
ကိုလေသာ ကုန်သပြင့် အလွန်ချမ်းမြော်ခြင်း ဖြစ်လေ၏။

ကိုလေသာ ကုန်ပြီးသော ပုဂ္ဂိုလ်တို့ စုတိသောအား  
နာမ်၊ ရျပ်တို့သည် သမုပ္ပါဒ္ဓဘာဝါယာမြတ်လေ၏။

လောက၍ အဘန်ဘန် သေခြင်း၊ အိခြင်း၊ နာခြင်း  
ပဋိသန္ဓာန္ဓာခြင်းသော့တို့သည် အကြောင်း အကျိုး  
စပ်လျက်၊ မဲပါ၏၌ ဘင်အားဖြင့် မပြတ်ဆက်ကာ ဆက်  
ကာ မဖြစ်မပျက်၊ သောက ပရိဒေဝတိဖြင့် မလုမ်းမိုး  
မူချေဆတ်ဆတ် ချမ်းသာသုခနှင့်သာ လူမင်း၊ နှတ်မင်း၊  
ပြဟ္မာမင်းတို့၏ စည်းစိမ်နှိုက် တည်ရပါမူကား ကိုလေ  
သာကုန်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းကို အလုပ္ပါရန် မရှိ၊ ယင်း  
သို့ မအို့ မသေ အမြေနေရသော မည်သည်မရှိ၊ သောက  
ပရိဒေဝ ဗုက္ခတိဖြင့် လူမ်းမိုးထည် ဖြစ်ရှု အဘန်ဘန်  
သံသရာ စက်နှိုက် လည်ရသော ဘေးကြောင့် ထိုဘေးမှ  
လွှတ်ရာ လွှတ်ကြောင်း ကောင်းသော အာရုံကိုရှာလျှင်  
အလွန်ချမ်းမြေ့သော နိဗ္ဗာန်အာရုံမှတစ်ပါး အခြား  
မရှိသောကြောင့် နိဗ္ဗာန်ကို ပညာရှိသော ပုဂ္ဂိုလ်တို့သည်  
ညက်ဖြင့် မျက်မျှာက်အာရုံပြုရအောင် ရှာမှုးကြကုန်၏။

ထိုနိဗ္ဗာန်သည်လည်း အလွန် ပြိုမ်းချမ်းသော အာရုံ  
ဖြစ်၏။ အနုမတရှိ သံသရာစက်နှိုက် ကျင်လည်ရုံသော  
အဘန်ဘန် အိခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲ အပေါင်း  
ကိုသည် မြင်သည်နှင့် တပို့ပို့နက် အလုံးစုံ ပျောက်စေ  
နိုင်သော အစွမ်းသတ္တိရှိသော အာရုံဖြစ်သောကြောင့်  
ဆင်းရဲ အပေါင်းကို ဖျောက်လို့သော သူတို့သည် အလွန်

အလိုရှိအပ်၏။ လောကတွင် ရွှေဂါ အနားတခုမျှ၏  
ပျောက်စေနိုင်သော ဆေးကို သော်လည်း အလွန် အလုံး  
ရှိအပ်၏။ အလုံးစုံသော အနားကိုပျောက်စေနိုင်သော့  
အမေတာသထ အမြိုက်ဆေးကိုမူကား ဆုံးဘွယ် မရှိ။  
အလွန် အလိုရှိအပ်သကဲ့ဘို့ မှတ်လေ။

သက္ကရာဇ် ၁၂၃၁ ခု၊ ပြာသို့လပြည့်ကျော်  
၄ ရက်နေ့ ကျမ်းပြီး၏။

---